

National Security Policies

အမျိုးသားလုံခြုံရေး မူဝါဒများ

လုံခြုံရေးကဏ္ဍအား ကောင်းမွန်စွာ အုပ်ချုပ်ရေးအတွက် အမျိုးသားလုံခြုံရေးမူဝါဒများ ချမှတ်ရေးဆွဲခြင်း

ယခုစာစဉ်အတွဲများအကြောင်း

SSR၏ အခြေခံအကြောင်းအရာလက်စွဲများသည် (SSG) လုံခြုံရေးကဏ္ဍအား ကောင်းမွန်စွာအုပ်ချုပ်မှုပေးရေး နှင့် (SSR) လုံခြုံရေးကဏ္ဍအားပြုပြင်ပြောင်းလဲရေးတို့တွင် ပါဝင်သည့် ခေါင်းစဉ်များ နှင့် အယူအဆများကို ကျစ်လစ်ပြည့်စုံစွာ ဖိတ်ဆက်ပေးထားပါသည်။ ယခုစာစဉ်အတွဲလိုက်သည် ယနေ့ခေတ် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို အနှစ်ချုပ်ဖော်ပြကာ၊ အဓိကစကားလုံး အသုံးအနှုန်းများကို ရှင်းလင်းဖော်ပြ၍၊ နိုင်ငံတကာအတွေ့အကြုံအမြောက်အများကို အခြေခံလျက် အဓိကအချက်အချာကျသည့် အားပြိုင်မှုများကို မြင်သာအောင်ပြသပေးပါသည်။ SSR၏ အခြေခံအကြောင်းအရာလက်စွဲများသည် ကောင်းမွန်သော အုပ်ချုပ်မှုပေးရေး သို့မဟုတ် ပြုပြင်ပြောင်းလဲရေးတို့အတွက် သတ်သတ်မှတ်မှတ်ဖြစ်ပြီးသား စနစ်ပုံစံများ၊ ပေါ်လစီများ သို့မဟုတ် အကြံပြုချက်များကို ကြော်ငြာပေးခြင်းမဟုတ်ပါ။ ဖတ်ရှုသူများက ခေါင်းစဉ်တစ်ခုချင်းစီအပေါ်တွင် ၎င်းတို့၏အသိပညာကို တိုးချဲ့နိုင်ရန် ထပ်ဆင့်လေ့လာနိုင်မည့် ဖတ်ရှုစရာအရင်းအမြစ်များကိုသာ စီစဉ်ပေးခြင်းဖြစ်ပါသည်။ SSR၏ အခြေခံအကြောင်းအရာလက်စွဲများသည် လုံခြုံရေးဆိုင်ရာကိစ္စ၌ အုပ်ချုပ်မှုပေးရေး နှင့် ပြုပြင်ပြောင်းလဲရေးတို့တွင် ပါဝင်ပတ်သက်သူများအတွက် ကောင်းမွန်သော SSG နှင့် SSR ဆိုင်ရာ ယနေ့ခေတ်နည်းလမ်းနည်းနာများကို နားလည်သိရှိနိုင်ရုံသာမက နှိုက်နှိုက်ခွတ်ခွတ် အကဲဖြတ်နိုင်ရန်အတွက်ပါ အရင်းအမြစ်တစ်ခုပင်ဖြစ်ပါသည်။

ဤ SSR အခြေခံအကြောင်းအရာလက်စွဲ၏ အကြောင်း

ယခု SSR အခြေခံအကြောင်းအရာလက်စွဲသည် လုံခြုံရေးကဏ္ဍအား ကောင်းမွန်စွာအုပ်ချုပ်မှု (SSG) တွင်ရှိသော အမျိုးသားလုံခြုံရေး မူဝါဒများ၏ အခန်းကဏ္ဍအကြောင်း ရေးသားထားပါသည်။ အမျိုးသားလုံခြုံရေးမူဝါဒများသည် နိုင်ငံလုံခြုံရေးအား ဆောင်ရွက်ခြင်း၊ စီမံခန့်ခွဲခြင်းနှင့် ကြီးကြပ်ထိန်းချုပ်ခြင်းတို့ကို လမ်းညွှန်မှုပေးသည့် အလုံးစုံရှိသော ဦးစားပေးဆောင်ရွက်စရာများနှင့် တန်ဖိုးထားအပ်ရာများကို သတ်မှတ်ဖော်ပြပေးသည့် အဆင့်မြင့်စာရွက်စာတမ်းများပင်ဖြစ်ပါသည်။ ယခုအကြောင်းရင်းကြောင့်လည်း ထိရောက်သော SSR အတွက် အမျိုးသားလုံခြုံရေး မူဝါဒများကို လိုအပ်ခြင်းဖြစ်ပါသည်။ အမျိုးသားလုံခြုံရေးမူဝါဒတစ်ရပ်အား ရေးဆွဲခြင်းက ကောင်းမွန်သည့် SSG အား မည်သို့အားဖြင့် အထောက်အပံ့ဖြစ်စေကြောင်း ယခုအခြေခံအကြောင်းအရာလက်စွဲက ရှင်းလင်းဖော်ပြပေးပါသည်။

ဤ SSR အခြေခံအကြောင်းအရာလက်စွဲသည် အောက်ပါမေးခွန်းများကို ဖြေဆိုပေးပါသည်-

- ▶ အမျိုးသားလုံခြုံရေးမူဝါဒတစ်ရပ် ဆိုသည်မှာ အဘယ်နည်း? [စာမျက်နှာ ၂](#)
- ▶ အမျိုးသားလုံခြုံရေးမူဝါဒများက ကောင်းမွန်သည့် SSG အားမည်ကဲ့သို့ အထောက်အပံ့ဖြစ်စေသနည်း? [စာမျက်နှာ ၄](#)
- ▶ အမျိုးသားလုံခြုံရေးမူဝါဒတစ်ရပ်အား ရေးဆွဲရာတွင် အဓိကအဆင့်များကား အဘယ်နည်း? [စာမျက်နှာ ၅](#)
- ▶ အမျိုးသားလုံခြုံရေးမူဝါဒတစ်ရပ်အား ရေးဆွဲရာတွင် အဓိကစိန်ခေါ်မှုများကား အဘယ်နည်း? [စာမျက်နှာ ၈](#)
- ▶ အမျိုးသားလုံခြုံရေးမူဝါဒများနှင့် SSR ကို မည်ကဲ့သို့ ချိတ်ဆက်ထားသနည်း? [စာမျက်နှာ ၉](#)



DCAF

a centre for security,
development and
the rule of law

အမျိုးသားလုံခြုံရေးမူဝါဒတစ်ရပ် ဆိုသည်မှာ အဘယ်နည်း?

အမျိုးသားလုံခြုံရေးမူဝါဒတစ်ရပ်ဆိုသည်မှာ နိုင်ငံသည် ယင်း၏လုံခြုံရေးနှင့် ယင်း၏လူထုလုံခြုံရေးတို့အား မည်ကဲ့သို့ဆောင်ရွက်ပေးရန် ရည်ရွယ်ထားကြောင်း တရားဝင်ရေးသားဖော်ပြထားချက်တစ်ရပ် ဖြစ်ပါသည်။ - လုံခြုံရေးအား လွှမ်းမိုးထားသော အခြေအနေရှိ ခြိမ်းခြောက်မှုများနှင့် အန္တရာယ်ဖြစ်နိုင်မှုများအတွက် အမျိုးသားရေးအမြင်တစ်ရပ် ရှိလာစေပြီး၊ နိုင်ငံနှင့် လူသားတို့လုံခြုံရေးအား နိုင်ငံက ဆောင်ကျဉ်းပေးရန်လုပ်ဆောင်မှုအား လမ်းညွှန်မှုပေးမည့် တန်ဖိုးများနှင့် အခြေခံမူများကို ဖြစ်တည်စေပါသည်။ အလုံးစုံခြုံငုံသော အမျိုးသားအနာဂတ်မျှော်မှန်းချက်တစ်ရပ်အား အမျိုးသားလုံခြုံရေးမဟာဗျူဟာ သို့မဟုတ် ကဏ္ဍခွဲအစီအမံများ ကဲ့သို့သော အခြားသောစာရွက်စာတမ်းများကို ပြုစုရေးသားခြင်းအတွက် အခြေခံအဖြစ် ပေးအပ်သွားရန် ရည်ရွယ်ပါသည်။ အမျိုးသားလုံခြုံရေးမူဝါဒတစ်ရပ်သည် သီးခြားစာရွက်စာတမ်းတစ်ခုအဖြစ် ရပ်တည်နေနိုင်သကဲ့သို့ ယုတ္တိတန်ရှင်းလင်းပြီး ပေါင်းစပ်စုပေါင်းထားသည့် မူဝါဒအား အတူတကွဖော်ညွှန်းထားကြသည့် လက်ရှိတည်ဆဲစာရွက်စာတမ်းများတွင်လည်း ထင်ဟပ်ဖော်ပြထားနိုင်ပါသည်။ အမျိုးသားလုံခြုံရေးမူဝါဒတစ်ရပ်သည် ယင်း၏ရည်ရွယ်ချက်အတိုင်းလုပ်ဆောင်မှုကို ကြည့်ခြင်းအားဖြင့် အဓိပ္ပာယ်ဖွင့်ရမည်ဖြစ်ပြီး ယင်းအားခေါ်ဆိုသည့်ခေါင်းစဉ်တစ်ခုခုအားဖြင့် မဟုတ်ပါ။ - ယင်းအား စီမံချက်၊ မဟာဗျူဟာ၊ အယူအဆ၊ မူဝါဒ သို့မဟုတ် အလားတူသောအရာများအဖြစ် ခေါ်ဆိုနိုင်ပါသည်။

အမျိုးသားလုံခြုံရေးမူဝါဒတစ်ရပ်သည် အစိုးရအတွက် အရေးယူလုပ်ဆောင်ရန် လမ်းညွှန်မှုတစ်ခုပင်ဖြစ်ပါသည်။ - ယင်းသည် ဥပဒေတစ်ခုမဟုတ်ပါသော်လည်း ယင်းအားအကောင်အထည်ဖော်ရာတွင် လုံခြုံရေးအား ဆောင်ရွက်ပေးမှု၊ စီမံခန့်ခွဲပေးမှုနှင့် ကြီးကြပ်ထိန်းချုပ်ပေးမှုတို့ကို ထိန်းကျောင်းပေးသည့် တရားဥပဒေမူဘောင်တွင်း အပြောင်းအလဲများကို လိုအပ်ကောင်းလိုအပ်မည်ဖြစ်ပါသည်။ **အမျိုးသားလုံခြုံရေးမူဝါဒတစ်ရပ်သည် ကောင်းမွန်သည့် အုပ်ချုပ်ရေး အခြေခံများကို လုံခြုံရေးကဏ္ဍအပေါ်သို့ သက်ရောက်စေနိုင်ရန် အခွင့်အလမ်းတစ်ခုအား ပေးကမ်းပေးပါသည်။**

အမျိုးသားလုံခြုံရေးမူဝါဒများသည် အမျိုးသားအကျိုးစီးပွားများနှင့် တန်းဖိုးထားရှိမှုများ၊ အစိုးရဖွဲ့စည်းပုံများနှင့် ဆုံးဖြတ်ချက်ချမှတ်ခြင်းလုပ်ငန်းစဉ်ဆိုင်ရာ အား ထည့်သွင်းစဉ်းစားကာ အနာဂတ်အတွက် နိုင်ငံနှင့် လူသားတို့ လုံခြုံရေးဆိုင်ရာ ရေရှည်အနာဂတ်မျှော်မှန်းချက်တစ်ရပ်အဖြစ် အမျိုးသားလုံခြုံရေးမူဝါဒများအား ထိပ်တန်းတင်ထားလေ့ရှိပါသည်။ **အမျိုးသားလုံခြုံရေးမူဝါဒတစ်ရပ်သည် လက်ရှိအစိုးရနှင့် အခြားနိုင်ငံ၏ ဌာနအဖွဲ့အစည်းများ၏ အမြင်ရှုထောင့်ကိုသာမက ဒီမိုကရေစီနည်းကျ ကိုယ်စားပြုမှုစနစ် သို့မဟုတ် လူထုနှင့် တိုင်ပင်ဆွေးနွေးခြင်းစနစ်များအားဖြင့် လူထုအတွင်းရှိ အမျိုးသား အမျိုးသမီးများ၏ အမြင်ရှုထောင့်ကိုလည်း ထင်ဟပ်မှုပြုသင့်ပါသည်။** အမျိုးသားလုံခြုံရေးမူဝါဒတစ်ရပ်အား လိုအပ်ချက်ရှိလာလျှင် အထူးကိစ္စအဖြစ်ဖြင့်သော်လည်းကောင်း၊ တရားဝင်လိုအပ်ချက်အရသော်လည်းကောင်း ရေးသားပြုစုနိုင်ပါသည်။ ဥပမာ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း သို့မဟုတ် နိုင်ငံတကာသဘောတူညီချက်တစ်ရပ်အား သဘောတူလက်မှတ်ရေးထိုးထားခြင်း၏ ရလဒ်အနေဖြင့် တို့ဖြစ်ကြပါသည်။

အမျိုးသားလုံခြုံရေးမူဝါဒတစ်ရပ်တွင် ပုံ(၁) တွင်ပြသထားသည့် အခြေခံအစိတ်အပိုင်းများ ပုံမှန်အားဖြင့်ပါဝင်ပါသည်။

► လုံခြုံရေးကဏ္ဍအပေါ် ကောင်းမွန်သည့် အုပ်ချုပ်မှု (SSG) နှင့် လုံခြုံရေးကဏ္ဍအား ပြုပြင်ပြောင်းလဲရေး (SSR) ကောင်းမွန်သော SSG က ပြည်သူလုံခြုံရေးကို ဆောင်ရွက်ပေးခြင်းအား ကောင်းမွန်သည့် အုပ်ချုပ်မှု အခြေခံမူများက မည်သို့ လွှမ်းမိုးသက်ရောက်သည်ကို ဖော်ပြပေးပါသည်။ ကောင်းမွန်သည့်အုပ်ချုပ်ရေးအခြေခံမူများမှာ တာဝန်ခံခြင်းရှိမှု၊ ပွင့်လင်းမြင်သာမှု၊ တရားဥပဒေစိုးမိုးမှု၊ အများပါဝင်ဆောင်ရွက်နိုင်မှု၊ လျှင်မြန် ကောင်းမွန်သည့်တုံ့ပြန်နိုင်စွမ်း၊ ထိရောက်မှုနှင့် စွမ်းဆောင်ရည် ပြည့်ဝမှု စသည်တို့ဖြစ်ပါသည်။ ထို့ကြောင့် ကောင်းမွန်သော SSG ဟူသည်မှာ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံတွင် နိုင်ငံ၏လုံခြုံရေးကဏ္ဍက မည်သို့လုပ်ဆောင်သင့်သည်ကို သတ်မှတ်ပေးသည့်စံနှုန်းတစ်ခု ဖြစ်ပါသည်။

လုံခြုံရေးကဏ္ဍတွင် နိုင်ငံအဆင့် နှင့် ဒေသန္တရအဆင့်ဆင့်တို့ရှိ လုံခြုံရေးအား ဆောင်ရွက်၊ စီမံကာ ကြီးကြပ်ထိန်းချုပ်ပေးရန် တာဝန်ရှိသော ဖွဲ့စည်းတည်ဆောက်ပုံများ၊ အဖွဲ့အစည်းများ နှင့် လူပုဂ္ဂိုလ်များအားလုံး စသည်တို့ ပါဝင်ပါသည်။ ကောင်းမွန်သည့် SSG ဆိုသည်မှာ လုံခြုံရေးကဏ္ဍက နိုင်ငံနှင့် လူသားတို့အတွက် လုံခြုံရေးအား ထိထိရောက်ရောက် တာဝန်ခံ၍ ဆောင်ရွက်ပေးရာတွင် ဒီမိုကရေစီကျသည့် အရပ်ဘက်မှထိန်းချုပ်မှု၊ တရားဥပဒေစိုးမိုးမှုနှင့် လူအခွင့်အရေးအားလေးစားမှု အစရှိသည့် မူဘောင်တစ်ခုအတွင်းမှ ပြုလုပ်ဆောင်ရွက်ခြင်းကို ဆိုလိုပါသည်။

ကောင်းမွန်သော SSG အား အစပြုတည်ထောင်ခြင်းသည် **လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး၏** ရည်မှန်းချက်ပန်းတိုင်ပင်ဖြစ်သည်။ SSR ဟူသည်မှာ လုံခြုံရေးအား ဆောင်ရွက်ပေးခြင်း၊ ကြီးကြပ်ပေးခြင်း နှင့် စီမံခန့်ခွဲပေးခြင်းတို့ကို ပို၍ထိရောက်၍ ပိုမိုတာဝန်ခံစေခြင်းအ လို့မှာ ပြုမူရာတွင် ဒီမိုကရေစီကျသည့် အရပ်ဘက်မှထိန်းချုပ်မှု၊ တရားဥပဒေစိုးမိုးမှုနှင့် လူအခွင့်အရေးအားလေးစားမှု အစရှိသည့် မူဘောင်တစ်ခုအတွင်းမှ ပြုလုပ်ဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံ နှင့် လူသားတို့လုံခြုံရေးကို တိုးတက်စေမည့် နိုင်ငံရေးလုပ်ငန်းစဉ်၊ နည်းစနစ်ဆန်သည့် လုပ်ငန်းစဉ်ဖြစ်ပါသည်။ ရည်မှန်းချက်ပန်းတိုင်မှာ ထိရောက်မှုနှင့် တာဝန်ခံမှု နှစ်ခုစလုံးအား တိုးတက်စေရန် ဖြစ်နေသမျှကာ လပတ်လုံး SSR သည် လုံခြုံရေးကဏ္ဍ၏ တစ်စိတ်တစ်ပိုင်း ကိုသာဖြစ်ဖြစ် သို့မဟုတ် ကဏ္ဍတစ်ခုလုံး လည်ပတ်စေသည့် နည်းလမ်းကိုပဲ ဖြစ်ဖြစ် အဓိကအလေးပေးထား နိုင်ပါသည်။

ယခုကဲ့သို့သော အဓိက အဓိပ္ပာယ်ဖွင့်ဆိုမှုများကို ထပ်ဆင့်သိရှိလိုပါက SSR အခြေခံအကြောင်းအရာ လက်စွဲများဖြစ်ကြသည့် "လုံခြုံရေးကဏ္ဍအား အုပ်ချုပ်မှု"၊ "လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး" နှင့် "လုံခြုံရေးကဏ္ဍ" တို့ကို ကျေးဇူးပြု၍ ကိုးကားပါ။

ပုံ(၁) အမျိုးသားလုံခြုံရေးမူဝါဒတစ်ရပ်၏ ပုံမှန်အခြေခံအစိတ်အပိုင်းများ

အနာဂတ်မျှော်မှန်းချက် နှင့် ပန်းတိုင်များ

နိုင်ငံတစ်နိုင်ငံက မဝေးသောအနာဂတ်တွင်း သတ်မှတ်ထားသည့် အချိန်အတောအတွင်း ဆောက်တည်ဖော်ဆောင်ရန် ရည်မှန်းထားသည့် အမျိုးသားလုံခြုံရေးအတွက် အခြေအနေသတ်မှတ်ချက်များအား ရှင်းလင်း၍ မှန်ကန်သော ဖော်ပြချက်တစ်ရပ်တစ်ရာ၊ ထို့ပြင် မူဝါဒအနေဖြင့် ရလဒ်အဖြစ်ရရှိအောင် ကြိုးပမ်းမည့် ပန်းတိုင်များနှင့် ရည်မှန်းချက်အကျိုးဆက်များ။

တန်ဖိုးများ နှင့် အခြေခံမူများ

နိုင်ငံတကာတွင် လိုက်နာရမည့် ဝတ္တရားများဖြစ်ကြသည့် လူ့အခွင့်အရေးနှင့် ကျား-မ တန်းတူညီမျှရေး အစရှိသည်တို့အား အလေးထားလေးစားမှုအပါအဝင် ဗျူဟာမြောက်အစီအစဉ်ကို အကောင်အထည်ဖော်ခြင်းအား လမ်းညွှန်မှုပေးသင့်သည့် တန်ဖိုးများနှင့် အခြေခံမူများကို ရေးသားဖော်ပြချက်တစ်ရပ်။

အမျိုးသားအကျိုးစီးပွား နှင့် ဗျူဟာမြောက်အခင်းအကျင်း

ပြည်တွင်းအခြေအနေအခင်းအကျင်း၊ ဦးစားပေးလုပ်ရမည့်အရာများနှင့် တာဝန်ဝတ္တရားတို့အပေါ်အခြေခံသည့် နိုင်ငံလုံခြုံရေးဆိုင်ရာ အဓိကဦးစားပေးအရာများအား ဖော်ပြချက်တစ်ရပ်။

နိုင်ငံတကာ ဝတ္တရားများ

အများနှင့်ဆိုင်သည့် တာဝန်ဝတ္တရားများနှင့် နိုင်ငံတကာတွင်း ဥပဒေပိုင်းဆိုင်ရာ အာမခံပေးထားမှုများ ပါဝင်သည့် နိုင်ငံတကာလုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် အမျိုးသားရေးအမြင်တစ်ရပ်။

လက်ရှိနှင့် အနာဂတ်ဆိုင်ရာ ခြိမ်းခြောက်မှုများ၊ အန္တရာယ်ကျရောက်နိုင်မှုများ၊ စိန်ခေါ်မှုများ နှင့် အခွင့်အလမ်းများ

အရေးပါသည့် အကျိုးစီးပွားများကို အန္တရာယ်ဖြစ်စေမည့်၊ ဆုံးရှုံးစေမည့်၊ နှစ်နာပျက်စီးစေမည့် သို့မဟုတ်ပါကလည်း မူဝါဒအား အကောင်အထည်ဖော်ဆောင်ခြင်းအား တားဆီးမှုပြုမည့် ဖြစ်လာနိုင်ခြေရှိသည့် ပြည်တွင်းနှင့် ပြည်ပ အကြောင်းတရားများအား ကျယ်ပြန့်စွာ အကဲဖြတ်သုံးသပ်မှုတစ်ရပ်။

အမျိုးသားလုံခြုံရေးမူဝါဒများက ကောင်းမွန်သည့် SSG အား မည်ကဲ့သို့ အထောက်အပံ့ဖြစ်စေသနည်း?

ကောင်းမွန်သည့် SSG အခြေခံမူများအပေါ်တွင် အခြေခံထားသည့် အမျိုးသားလုံခြုံရေးမူဝါဒတစ်ရပ်သည် နိုင်ငံနှင့် လူသားတို့လုံခြုံရေးအတွက် ပြည့်စုံကောင်းမွန်သည့် အခြေခံအုပ်ချုပ်မှုကို ပေးစွမ်းပါသည်။ အမျိုးသားလုံခြုံရေးမူဝါဒတစ်ရပ်၏ အရေးအကြီးဆုံး အကျိုးဖြစ်ထွန်းမှုများထဲမှ တစ်ခုမှာ ယင်းကဲ့သို့သောမူဝါဒတစ်ရပ်ကို ရေးသားပြုစုလိုက်သောကြောင့် ရလဒ်တစ်ခုအဖြစ် ထွက်ပေါ်လာသည့် အားလုံးသဘောတူညီသည့် လုံခြုံရေးဆိုင်ရာအနာဂတ်မျှော်မှန်းချက်ပင်ဖြစ်နိုင်ပါသည်။ အမျိုးသားလုံခြုံရေးမူဝါဒတစ်ရပ်တွင် ရှင်းလင်းစွာဖော်ပြထားသည့် အားလုံးသဘောတူညီသည့် လုံခြုံရေးဆိုင်ရာအနာဂတ်မျှော်မှန်းချက်တစ်ရပ် ရှိထားခြင်းသည် ဆုံးဖြတ်ချက်ချမှတ်ခြင်းလုပ်ငန်းတွင် တာဝန်တည်ငြိမ်မှုအား အားပေးထောက်ပံ့ပြီး ကွဲလွဲခြားနားသော အကျိုးစီးပွားများနှင့် ရည်ရွယ်ချက်များအား ဦးစားပေးအဆင့်သတ်မှတ်ရန် အကူအညီဖြစ်စေပါသည်။

ကောင်းမွန်သည့် SSG အခြေအနေအောက်တွင် အမျိုးသားလုံခြုံရေးမူဝါဒတစ်ရပ်သည် အဓိကရည်ရွယ်ချက်ကြီး (၅) ရပ်ကို လုပ်ဆောင်ပါသည် -

- **လူပုဂ္ဂိုလ်များ၏ မတူကွဲပြားသော လိုအပ်ချက်များကို မဆိုင်းမတွ တွက်ပြန်တတ်သည့် အမျိုးသားလုံခြုံရေးအတွက် ကျယ်ပြန့်သည့် အနာဂတ်မျှော်မှန်းချက်ကို သတ်မှတ်ဖော်ပြပေးပါသည်။** လုံခြုံရေးနှင့်ပတ်သက်ဆက်သွယ်သော အစိုးရပိုင်းမှ ဆောင်ရွက်လုပ်ကိုင်သူများအားလုံး၊ ထို့အတူ လူမှုအဖွဲ့အစည်း အုပ်စုများနှင့် အထူးသဖြင့် လည်း နိုင်ငံတကာမှ ဆောင်ရွက်ပေးကြသူများ အစရှိကြသည့်သူများကဲ့သို့သော နိုင်ငံအနေဖြင့်မဟုတ်ကြသည့် ဆောင်ရွက်ကြသူများအားလုံးတို့၏ ထည့်သွင်းပြောဆိုမှုများအပေါ်တွင် အခြေခံထားသည့် နိုင်ငံနှင့် လူသားတို့၏လုံခြုံရေးအား ခြိမ်းခြောက်မှုအားလုံးကို စေ့စေ့စပ်စပ်မခြင်းမချန် စိစစ်မှုတစ်ရပ်အား အမျိုးသားလုံခြုံရေးမူဝါဒများက လိုအပ်လျက်ရှိပါသည်။
တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်အားဖြင့် ပြည်တွင်းနှင့် ပြင်ပမှလုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို ကိုင်တွယ်ရန်အခွင့်အလမ်းတစ်ခုအား အမျိုးသားလုံခြုံရေးမူဝါဒများက ပေးအပ်ပါသည်။
- **မူဝါဒအား ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရေးအတွက် လမ်းညွှန်မှု ပေးပါသည်။**
အမျိုးသားလုံခြုံရေးမူဝါဒများက မတူကွဲပြားသည့် လုပ်ကိုင်ဆောင်ရွက်သူအသီးသီးတို့၏ မူဝါဒအပေါ်တုံ့ပြန်ဆောင်ရွက်မှုများနှင့် လုပ်ငန်းပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်များအား ပင်မအနာဂတ်မျှော်မှန်းချက်တစ်ရပ်၏ ရေတံဆိပ်ရေရည် ပန်းတိုင်များအတိုင်း အဝင်ခွင့်ကျဖြစ်စေရန် ခွင့်ပြုပေးပါသည်။ ထို့ကြောင့် အမျိုးသားလုံခြုံရေးမူဝါဒသည် လုံခြုံရေးကဏ္ဍ၏ ထိရောက်မှုအား တိုးပွားစေရာတွင် အားလုံးသော လုံခြုံရေးဆိုင်ရာဆောင်ရွက်လုပ်ကိုင်သူများ၏ ပေါင်းစည်း၍လုပ်သည့် မူဝါဒချမှတ်ခြင်းလုပ်ငန်းစဉ်အတွင်းဖြစ်သနားကာ ဖြည့်ဆည်းထောက်ပံ့မှုခြင်းများကို တိုးမြှင့်ခြင်းအားဖြစ်ပါသည် - ယင်းသို့ပြုလုပ်ခြင်းသည် အထူးသဖြင့် အန္တရာယ်များသည် လုံခြုံရေးကဏ္ဍအတွင်းနှင့် အပြင်ရှိ များစွာသော လုပ်ကိုင်ဆောင်ရွက်သူများ၏ ရင်ဆိုင်ကိုင်တွယ်ဖြေရှင်းမှုအားလိုအပ်သောအခါ မရှိမဖြစ်အရေးပါပါသည်။
- **လုံခြုံရေးကဏ္ဍ၏ စွမ်းဆောင်ရည်နှင့် တာဝန်ခံမှုအား တိုးမြှင့်ပေးပါသည်။** အမျိုးသားလုံခြုံရေးမူဝါဒတစ်ရပ်က လုပ်ငန်းများ တစ်ခုနှင့်တစ်ခု ထပ်နေခြင်းများကိုရှောင်ပြီး တာဝန်တည်ငြိမ်မှုဖြစ်ခြင်းများကို လျော့ပါးစေကာ တူညီသောတာဝန်ခံမှုများနှင့် ရည်ရွယ်ချက်များအတိုင်း အရင်းအမြစ်များကို ပိုမိုကောင်းမွန်စွာ အသုံးပြုခြင်းကို ခွင့်ပြုပေးပါသည်။ ယင်းအတွက်လိုအပ်သည်မှာ လက်တွေ့နှင့် ရေရှည်အတွက် အကျိုးရှိမည့် သုံးစွဲမှုများကိုပြုသည့် လုံခြုံရေးဖြစ်ကာ၊ နိုင်ငံ၏ အခြားသောဦးစားပေးကိစ္စများနှင့် ချိန်တိုးမှုပြုထားသည့် လုံခြုံရေးဖြစ်ပါသည်။ အမျိုးသားလုံခြုံရေးတစ်ရပ်သည် လုပ်ဆောင်ချက်များအားနှိုင်းယှဉ်တိုင်းတာနိုင်မည့် ရှင်းလင်းသော စံချိန်စံညွှန်းတစ်ခုအား ထားရှိခြင်းအားဖြင့် တာဝန်ခံမှုအား တိုးတက်မှုရှိစေပါသည်။

- **လုံခြုံရေးအားဆောင်ရွက်ပေးခြင်းအတွက် ပြည်တွင်းတွင် အားလုံးသဘောတူလက်ခံမှုအား တည်ဆောက်ပေးပါသည်။** တိုင်ပင်နှီးနှောခြင်းဖြင့်ပြုလုပ်သည့် အမျိုးသားလုံခြုံရေးမူဝါဒချမှတ်ရေး လုပ်ငန်းစဉ်တစ်ရပ်သည် အမျိုးသားအဆင့်တွေ့ဆုံဆွေးနွေးရေးနှင့် ကျွမ်းကျင်ပညာရှင်များ၊ ပြည်သူလူထုဆိုင်ရာ၊ နိုင်ငံရေးပိုင်းဆိုင်ရာနှင့် ကဏ္ဍခွဲများ စသည့် အုပ်စုတို့အတွင်း ပူးပေါင်းဆောင်ရွက်မှုတို့ကို အားပေးထောက်ပံ့ပေးပြီး၊ ထို့ပြင် ယင်းကဲ့သို့သော ဆွေးနွေးတိုင်ပင်မှုများက နိုင်ငံ၏လုံခြုံရေးဆောင်ရွက်မှု၊ စီမံခန့်ခွဲမှုနှင့် ကြီးကြပ်ထိန်းချုပ်မှုတို့အပေါ်ထားသည့် အခြေခံတန်ဖိုးများကို အားလုံးလက်ခံသဘောတူသောတူမှုအတွက်
- **ဒေသတွင်းနှင့် နိုင်ငံတကာ၏ ယုံကြည်ကိုးစားမှုနှင့် ပူးပေါင်းလုပ်ဆောင်မှုကို တိုးမြှင့်ပေးပါသည်။** ကောင်းမွန်ရှင်းလင်းပြီး ပွင့်လင်းမြင်သာမှုရှိကာ ပြည်သူလူထုအားမျှဝေအသိပေးထားသည့် အမျိုးသားလုံခြုံရေးမူဝါဒသည် လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာတွင် နိုင်ငံ၏ တန်ဖိုးထားသည့်အရာများ၊ အလေးပေးထားသည့်အရာများနှင့် ရည်ရွယ်ချက်များအကြောင်း ဒေသတွင်းနှင့် နိုင်ငံတကာမှ မိတ်ဖက်များသိရှိအောင်ပြုလုပ်ပေးရာဝယ် အများအားဖြင့် ဒေသတွင်း သို့မဟုတ် နိုင်ငံတကာတို့နှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် သတ်သတ်မှတ်မှတ်ဖြစ်သော ရည်ရွယ်ချက်များကို အစဉ်လိုက်ချပြပါသည် - ယင်းကဲ့သို့သော ပွင့်လင်းသည့် ဆက်သွယ်ဆက်ဆံရေးရှိမှုက ပဋိပက္ခအား ကာကွယ်ပေးနိုင်ကာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို ချောမောစွာ ဖြစ်မြောက်စေနိုင်ပါသည်။


အမျိုးသားလုံခြုံရေးမူဝါဒတစ်ရပ်အား ရေးဆွဲရာတွင် အဓိကအဆင့်များကား အဘယ်နည်း?

အမျိုးသားလုံခြုံရေးမူဝါဒတစ်ရပ်အား ရေးဆွဲရာတွင် တစ်ကမ္ဘာလုံးသုံးနိုင်သည့် အသေးစိတ်သတ်မှတ်ပုံစံများဆိုသည်မှာ မရှိပါ။ မူဝါဒတိုင်းသည် ယင်းတို့၏ ကိုယ်ပိုင်သီးခြားအခြေအနေကို ထင်ဟပ်မှုပြုရမည်ဖြစ်သည်။ သို့သော် ယေဘုယျအားဖြင့် အမျိုးသားလုံခြုံရေးမူဝါဒတစ်ရပ်သည် ထူးခြားသည့် အဆင့်လေးဆင့် အပေါ်တွင်မူတည်ကာဖြစ်ပေါ်ပါသည် - ယင်းတို့မှာ အစပြုလုပ်ဆောင်ခြင်း၊ တိုင်ပင်ခံနီးနှောခြင်းနှင့် မူကြမ်းပြုစုခြင်း၊ ပြန်လည်ဆန်းစစ်သုံးသပ်ခြင်းနှင့် ညှိနှိုင်းမှုပြုလုပ်ခြင်း၊ အတည်ပြုခြင်းနှင့် ဖြန့်ဝေခြင်း (ပုံ၂) ကိုကြည့်ပါ) တို့ဖြစ်ပါသည်။

အစပြုဆောင်ရွက်ခြင်း။ မူဝါဒပိုင်းဆိုင်ရာဆုံးဖြတ်ချက်ချမှတ်ပြီးနောက်ပိုင်း သို့မဟုတ် ဥပဒေဆိုင်ရာလိုအပ်ချက်အရသော်လည်းကောင်း သို့မဟုတ် ယခင်ကာလမှမူဝါဒအား ပြန်လည်ဆန်းစစ်သုံးသပ်ခြင်း၏ ရလဒ်အနေဖြင့်သော်လည်းကောင်း အမျိုးသားလုံခြုံရေးမူဝါဒရေးဆွဲခြင်းလုပ်ငန်းအား နိုင်ငံအုပ်ချုပ်မှုကဏ္ဍက အစပြုလုပ်ဆောင်ခြင်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ယင်းလုပ်ငန်းစဉ်အား နှစ်ပေါင်းများစွာတိုင်ပြီးတိုင်းပုံမှန်ဆောင်ရွက်ရသကဲ့သို့၊ သို့မဟုတ် လက်ရှိအစိုးရက သင့်တော်လိုအပ်သည်ဟုယူဆသည့် အခြေအနေအရဖြစ်သော ကြားကာလများအတွင်း သို့မဟုတ် တရားဥပဒေပြဋ္ဌာန်းချက်အရ ဆောင်ရွက်နိုင်ပါသည်။ အသစ်သောအမျိုးသားလုံခြုံရေးမူဝါဒတစ်ရပ်အတွက် အစီအစဉ်လုပ်ဆောင်ရာတွင် ကောင်းမွန်သောအလေ့အထမှာ မူဝါဒအား ပြုစုဖန်တီးခြင်း လုပ်ငန်းစဉ်အတွက် လုပ်ဆောင်မည့်အတိုင်းအတာနှင့် နည်းလမ်းတို့အပေါ်တွင် သဘောတူလက်ခံကြရန်၊ လူသားနှင့် ဘဏ္ဍာရေး အရင်းအမြစ်များအား ခွဲဝေရန်နှင့် ပြည်သူလူထုသိရှိနားလည်မှုအား တိုးမြှင့်ပေးရန် ဆောင်ရွက်၍ရန်မရနိုင်ဆိုသည်ကို လေ့လာမှုပြုလုပ်ခြင်းဖြင့် စတင်ခြင်းဖြစ်ပါသည်။

တိုင်ပင်ခံနီးနှောခြင်း နှင့် မူကြမ်းပြုစုရေးသားခြင်း။ အစိုးရအဖွဲ့သည် ပုံမှန်အားဖြင့် အထူးကော်မတီတစ်ရပ်အား ခန့်အပ်လေ့ရှိပြီး သို့မဟုတ်ပါက လက်ရှိအဖွဲ့အစည်းတစ်ခုခုအား တိုင်ပင်ခံနီးနှောပွဲများ စီစဉ်ခြင်း နှင့်/သို့မဟုတ် အမျိုးသားလုံခြုံရေးမူဝါဒအား မူကြမ်းပြုစုရေးသားခြင်းတို့ကို တာဝန်ပေးအပ်ပါသည်။ လွှတ်တော်ကော်မတီများ သို့မဟုတ် အမျိုးသားလုံခြုံရေးကောင်စီများကဲ့သို့သော လုံခြုံရေးအကြံဉာဏ်ဆိုင်ရာ အထူးပြုအဖွဲ့များက ယခုလုပ်ငန်းအား ဆောင်ရွက်နိုင်ပါသည်။ အကြောင်းမှာ ယင်းအဖွဲ့များသည် အတွေ့အကြုံများ၊ အဖွဲ့အစည်းဆိုင်ရာ အထောက်အပံ့နှင့် လုံခြုံရေးအထူးပြုထားသည့် လုပ်ပိုင်ခွင့် စသည်တို့၏ အကျိုးကျေးဇူးများကိုရရှိထားသည့်အတွက်ဖြစ်ပါသည်။ သို့ရာတွင်လည်း လွတ်လပ်ပြီး အစိုးရမဟုတ်သည့် ပညာရှင်များလည်း ပါဝင်နိုင်ပါသည်။ ထိုကော်မတီသည် တိုင်ပင်ခံနီးနှောပွဲများ ပြုလုပ်ခြင်းနှင့် လိုအပ်ချက်များအား အကဲဖြတ်ဆန်းစစ်ခြင်း၊ အခြေခံအကြောင်းအရာပိုင်းဆိုင်ရာ စာတမ်းများနှင့် သက်ဆိုင်ရာခေါင်းစဉ်များအပေါ် ပြင်ပ ပညာရှင်ပိုင်းဆိုင်ရာ လေ့လာမှုများအား ခွင့်ပြုဆောင်ရွက်စေခြင်း၊ ထို့ပြင် မူကြမ်းတစ်ခုပြီးတစ်ခုအား ရေးသားခြင်းနှင့် ပြန်လည်စိစစ်သုံးသပ်ခြင်း၊ မူဝါဒအတွက် အပြီးသတ်စာမူကိုထုတ်လုပ်နိုင်ရန် တွန့်ပြန်ဆွေးနွေးချက်များအပေါ် ညှိနှိုင်းလက်ခံမှုများပြုလုပ်ခြင်း စသည်တို့အတွက် တာဝန်ရှိနိုင်ပါသည်။ နည်းစနစ်ပိုင်းဆိုင်ရာကြယ်ဝပြီး ကိုယ်စားပြုမှုရှိသည့် မူကြမ်းပြုစုရေးကော်မတီကို ကနဦးအဆင့်တွင် ခန့်အပ်မှုပြုခြင်းသည် လုပ်ငန်းစဉ်ကို ပိုမိုထူးခြားကောင်းမွန်စေပါသည်။

ပုံ၂) အမျိုးသားလုံခြုံရေးမူဝါဒတစ်ရပ်အား ရေးဆွဲခြင်း အဆင့်လေးဆင့်



ကျယ်ကျယ်ပြန့်ပြန့်လုပ်သော ဆွေးနွေးညှိနှိုင်းပွဲသည် အမျိုးသားလုံခြုံရေးမူဝါဒများအား အားလုံးပါဝင်စေခြင်းနှင့် တရားနည်းလမ်းတကျဖြစ်စေသည့်အပြင် လက်တွေ့အကောင်အထည်ဖော်ဆောင်ခြင်းကိုလည်း လွယ်ကူချောမွေ့စွာ ဖြစ်မြောက်စေပါသည်။

ဖော်ပြပါတို့၏ ပါဝင်ဆွေးနွေးမှုများအားဖြင့် အမျိုးသားလုံခြုံရေးမူဝါဒများအား ပိုမိုကောင်းမွန်တိုးတက်စေပါသည် -

- ကာကွယ်ရေးနှင့် ပြည်ထဲရေး ဝန်ကြီးဌာနများ၊ ထောက်လှမ်းရေးဌာနများ၊ လက်နက်ကိုင်အဖွဲ့တို့၏ ကိုယ်စားလှယ်ဌာနများ၊ ဥပဒေပြုရေး ကော်မတီများနှင့် ငွေကြေးစီမံခန့်ခွဲရေး အဖွဲ့အစည်းများ စသည့် အစိုးရပိုင်းမှ လုံခြုံရေးကိစ္စဆောင်ရွက်သူများ
- လုံခြုံရေးကဏ္ဍနှင့် တိုက်ရိုက်ဆက်သွယ်ခြင်းမရှိသည့် ဝန်ကြီးဌာနများ၊ ဥပမာ နိုင်ငံခြားရေးရာ၊ ဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေးရာများ၊ စိုက်ပျိုးရေး၊ ပို့ဆောင်ရေး၊ ကျွမ်းမာရေးနှင့် လူဝင်မှုကြီးကြပ်ရေး
- အစိုးရပိုင်းမှ မဟုတ်သည့် ဆောင်ရွက်လုပ်ကိုင်သူများ၊ ဥပမာ နိုင်ငံရေး အတိုက်အခံ ပါတီများ၊ သတင်းမီဒီယာ၊ အမျိုးသမီးရေးရာ အဖွဲ့များ၊ လူမှုအဖွဲ့အစည်းများ၊ ပညာရေးပိုင်းဆိုင်ရာ နှင့် လွတ်လပ်သည့် နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ
- ပြည်သူလူထု၊ အကြောင်းမှာ တိုင်ပင်ဆွေးနွေးညှိနှိုင်းပွဲသည် မူဝါဒနှင့် ယင်းအားဖော်ထုတ်ရေးလုပ်ငန်းစဉ်တို့အတွက် တရားဝင် နည်းလမ်းတကျဖြစ်စေမှုအား တိုးတက်စေသည့်အပြင် အမှန်တကယ်လက်တွေ့ လုံခြုံရေးလိုအပ်ချက်များအပေါ် မူဝါဒအားအခြေခံစေပါသည် - ရွေးချယ်ခံ ကိုယ်စားလှယ်များနှင့်သာမကပဲပြုလုပ်သည့် ပိုမိုကျယ်ပြန့်သည့် ဆွေးနွေးတိုင်ပင်ပွဲများသည် ကျား-မ၊ တိုင်းရင်းသားလူမျိုး သို့မဟုတ် ဘာသာရေးဆိုင်ရာ လူနည်းစု စသည့် ကိုယ်စားပြုမှုမခံရသည့် အဖွဲ့များ၏ ထည့်ဝင်ဆွေးနွေးမှုများကို ပါဝင်စေပါသည်။

ကျား-မ တန်းတူညီမျှရေးနှင့် လုံခြုံရေးမူဝါဒ အကြောင်းထပ်ဆင့်သိရှိရန်အတွက် SSR အခြေခံအကြောင်းအရာလက်စွဲဖြစ်သည့် “ကျား-မ တန်းတူညီမျှရေးနှင့် လုံခြုံရေးကဏ္ဍအား ကောင်းမွန်သည့် အုပ်ချုပ်မှု” နှင့် “ကျား-မ တန်းတူညီမျှရေးနှင့် လုံခြုံရေးကဏ္ဍအား ပြုပြင်ပြောင်းလဲရေး” တို့ကို ကျေးဇူးပြု၍ ဖတ်ရှုပါ။

► **အမျိုးသားလုံခြုံရေး မဟာဗျူဟာများ** အမျိုးသားလုံခြုံရေးမူဝါဒတစ်ရပ်သည် အမျိုးသားလုံခြုံရေး မဟာဗျူဟာတစ်ရပ်နှင့် ခြားနားပါသည်။ သို့သော် တစ်ခါတစ်ရံ ယင်းစကားရပ်များကို အပြန်အလှန် ခိုင်းနှိုင်းသုံးစွဲကြပါသည်။ အမျိုးသားလုံခြုံရေးမူဝါဒတစ်ရပ် ဟူသည်မှာ လုံခြုံရေးမြှင့်ဆည်းပေးရန် အတွက် ဦးစားပေးလုပ်ဆောင်ရန်များနှင့် ရည်မှန်းချက်ပန်းတိုင်များကို သတ်မှတ်ပေးသည့် ကိစ္စအရပ်ရပ်အားစုပေါင်းဖော်ပြချက် တစ်ခုဖြစ်ပြီး၊ အမျိုးသားလုံခြုံရေး မဟာဗျူဟာတစ်ရပ် ဆိုသည်မှာ အမျိုးသားလုံခြုံရေးမူဝါဒတစ်ရပ်တွင် ချမှတ်ထားသည့် ရည်မှန်းချက်ပန်းတိုင်များကို မည်ကဲ့သို့ အောင်မြင်အောင်ဆောင်ရွက်နိုင်ကြောင်း ဖော်ပြပေးပါသည်။ အမျိုးသားလုံခြုံရေး မဟာဗျူဟာတစ်ရပ် ဆိုသည်မှာ လက်တွေ့လုပ်ဆောင်ရန်ရေးသားထားသည့် စာရွက်စာတမ်းတစ်ခု (သို့မဟုတ် စာရွက်စာတမ်းအစုအပေါင်းတစ်ခု) ဖြစ်ရာ ယင်းတွင် အမျိုးသားလုံခြုံရေးတစ်ရပ်အား အကောင်အထည်ဖော်ဆောင်ရွက် လိုအပ်သည့် စနစ်နည်းလမ်းများကို လည်းကောင်း၊ ယင်းစနစ်နည်းလမ်းများကို အချိန်အတော်ကြာအောင် မည်သို့အသုံးပြု လက်ကိုင်ထားသင့်သည်ဆိုသည့် အကြောင်းကိုလည်းကောင်း၊ လုပ်ငန်းဆောင်ရွက်မှုများ တစ်ခုနှင့်တစ်ခု ထပ်နေခြင်းများမရှိအောင် ယင်းစနစ်နည်းလမ်းများအား မည်သို့ အတူအတွဲသုံးစွဲကြမည်အကြောင်းနှင့် အရင်းအမြစ်များကို အကောင်းဆုံး မည်ကဲ့သို့အသုံးပြုသင့်ကြောင်း အသေးစိတ်ဖော်ပြထားပါသည်။ အချုပ်အခြာခံသော၊ အမျိုးသားလုံခြုံရေး မဟာဗျူဟာတစ်ရပ်ဆိုသည်မှာ အမျိုးသားလုံခြုံရေး မူဝါဒတစ်ရပ်အား မည်သို့အကောင်အထည်ဖော်ပေးမည်ကို ရှင်းလင်းဖော်ပြပေးခြင်းဖြစ်ပါသည်။

ပြန်လည်ဆန်းစစ်ခြင်းနှင့် ပြန်လည်ညှိနှိုင်းမှု ပြန်လည်ညှိနှိုင်းမှုလုပ်ငန်းစဉ်သည် မူကြမ်းပြုစုခြင်းလုပ်ငန်း၏ နောက်ဆုံးအပိုင်းဖြစ်ပြီး၊ ယခင်အစောပိုင်းမှ မူကြမ်းများအတွင်းနှင့် ဆွေးနွေးတိုင်ပင်ညှိနှိုင်းမှုများအတွင်း ပါဝင်ထားသည့်အချက်များအား အတူတကွပေါင်းစပ်ခြင်းတို့ဖြစ်ကာ၊ အမျိုးသားလုံခြုံရေးမူဝါဒ၏ နောက်ဆုံးအဆင့်မူကြမ်းအား ပြန်လည်ဆန်းစစ်မှုပြုပါသည်။ အားလုံးပါဝင်ထားသည့် ညှိနှိုင်းဆွေးနွေးမှုသည် အမျိုးသားလုံခြုံရေးဆိုင်ရာ အရေးပါထူးခြားသည့် အမြင်ရှုထောင့် အမြောက်အများကိုဖော်ပြနိုင်ပြီး၊ အမျိုးသားယောက်ျားများ၊ အမျိုးသမီးများ၊ မိန်းကလေးများနှင့် ယောက်ျားကလေးများအားလုံးတို့အတွက်သာမက နိုင်ငံအတွက် နိုင်ငံမှလုံခြုံရေးဆောင်ရွက်ဖြည့်တင်းပေးနိုင်ရန်အလို့ငှာ ယင်းကဲ့သို့သော ကွဲပြားလျက်ရှိသော အမြင်မျှော်မှန်းချက်များကို အဆီအငေါ့တည်ရှင်းလင်းသော ဆောင်ရွက်ရန်နည်းလမ်းတစ်ခုအဖြစ်ပေါင်းစပ်စုစည်းပေးရန်မှာ မူကြမ်းပြုစုရေးကော်မတီ၏ အခန်းကဏ္ဍတာဝန်ပင်ဖြစ်သည်။ ယင်းကိစ္စအား အောင်မြင်အောင်ဆောင်ရွက်ရန် ဆွေးနွေးညှိနှိုင်းပွဲများနှင့် မူကြမ်းပြုစုခြင်းလုပ်ငန်းစဉ်အတွင်းရရှိလာသည့် မူဝါဒ၏ အစပျိုးမှုကြမ်းများအား အဖွဲ့အတွင်း သို့မဟုတ် လူသိရှင်ကြား သို့မဟုတ် နှစ်မျိုးစလုံးတို့အား ဖြန့်ဝေပေးခြင်းဖြင့် ပြုလုပ်နိုင်ပါသည်။ လုပ်ငန်းစဉ်နှစ်ဆင့်ဖြင့် ဆောင်ရွက်ရသော နည်းလမ်းဖြင့်လည်း အမျိုးသားလုံခြုံရေးမူဝါဒအတွက် မတူကွဲပြားကြသည့်ထည့်တင်ဆွေးနွေးမှုများကို သင့်မြတ်ညီညွတ်မှုဖြစ်စေရန် အကူအညီဖြစ်စေပါသည်။ - ပထမပိုင်းအနေဖြင့်၊ ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်ပြီး အားလုံးပါဝင်စေသည့် အများပြည်သူဆွေးနွေးတိုင်ပင်ပွဲသည် အမျိုးသားလုံခြုံရေးမူဝါဒအတွက် အတည်ပြုရန်မလိုအပ်သေးသည့် အကြံပြုချက်များကို ထုတ်လုပ်ပေးကာ၊ ထို့နောက် အစိုးရမူကြမ်းပြုစုရေးကော်မတီက ယင်းအကြံပြုချက်များအပေါ်မူတည်ကာ မူကြမ်းအားပြုစုထုတ်လုပ်ခြင်းနှင့် အပြီးသတ်ခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။

အတည်ပြုခြင်းနှင့် ဖြန့်ဝေခြင်း အမျိုးသားလုံခြုံရေးမူဝါဒမူကြမ်းတစ်ခုအား ပြုစုခိုင်းသည့်အဖွဲ့ (အစိုးရအဖွဲ့ အများအားဖြင့်ဖြစ်လေ့ရှိသည်) မူဝါဒအား အကောင်အထည်ဖော်မဆောင်ရွက်မီ ယင်းအားအတည်ပြုပေးရပါမည်။ နိုင်ငံရေးစနစ်တိုင်းအားလုံးတွင် အမျိုးသားလုံခြုံရေးမူဝါဒတစ်ရပ်အား လွှတ်တော်၏ ဥပဒေအရအတည်ပြုပေးခြင်းကို လိုအပ်ခြင်းမရှိပါ။ သို့သော် ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ခံထားရသည့် ဥပဒေပြုအဖွဲ့၏ လိုလားလားအတည်ပြုပေးခြင်းခံရပါက အမျိုးသားလုံခြုံရေးမူဝါဒတစ်ရပ်၏ တရားဝင်နည်းလမ်းတကျဖြစ်မှုသည် ပိုမိုတိုးပွားစေလေ့ရှိပါသည်။ အမျိုးသားလုံခြုံရေးမူဝါဒတစ်ရပ်အား လွှတ်တော်၏အတည်ပြုပေးမှုသည် မူဝါဒအား ပြည်သူလူထုအားပိုမိုသိရှိစေနိုင်ကာ၊ ယင်းသို့ပြုလုပ်ခြင်းသည် မူဝါဒအသစ်အား ထုတ်ပြန်ကြေညာမှုပြုခြင်းနှင့် ဖြန့်ဝေပေးခြင်းအတွက် ကောင်းမွန်ရှင်းလင်းသည့် နည်းလမ်းတစ်ခုအတွက် အဓိကကျသည့် အစိတ်အပိုင်းတစ်ခုပင် ဖြစ်နိုင်ပါသည်။ ယင်းအကြောင်းအရာများကြောင့် အစိုးရအဖွဲ့တစ်ဖွဲ့သည် အသစ်သောအမျိုးသားလုံခြုံရေးမူဝါဒအား လွှတ်တော်မှ စဉ်းစားသုံးသပ်၊ ဆွေးနွေးခြင်းခံ၊ ပြင်ဆင်ဖြည့်စွက် သို့မဟုတ် အတည်ပြုပေးနိုင်ရန် လွှတ်တော်သို့ လိုလားလား တင်သွင်းကောင်းတင်သွင်းနိုင်ပါသည်။ အမျိုးသားလုံခြုံရေးမူဝါဒဖော်ဆောင်ရေးအတွက် လွှတ်တော်အမျိုးမျိုးတွင် မတူခြားနားသည့် အခန်းကဏ္ဍတာဝန်များရှိရာ - အချို့စနစ်များတွင် လွှတ်တော်များတွင် အမျိုးသားလုံခြုံရေးမူဝါဒတစ်ရပ်အား အတည်ပြုပေးခြင်းမပြုလုပ်မီ အဓိကအခြေခံ အပြောင်းအလဲပြင်ဆင်ချက်များကို ပြုလုပ်ရန် အခွင့်ရှိပြီး - အခြားစနစ်များတွင် လွှတ်တော်များသည် အသစ်သောမူဝါဒအား ပြင်ဆင်ဖြည့်စွက်မှုများမပြုလုပ်ပဲ အသိအမှတ်ပြုပေးရုံသာ ပြုလုပ်နိုင်ခြေရှိရာ၊ အများအားဖြင့် လွှတ်တော်များတွင် အမျိုးသားလုံခြုံရေးမူဝါဒအသစ်တစ်ရပ်အား အတည်ပြုပေးရန်တာဝန် လုံးဝမရှိပါ။ အတည်ပြုပေးရပါကလည်း အစိုးရ၏ ထိုသို့ပြုလုပ်ရန် ရွေးချယ်ချက်ကြောင့်သာ ပြုလုပ်ပေးခြင်းဖြစ်ပါသည်။

လုံခြုံရေးကဏ္ဍအား ကောင်းမွန်သည့်အုပ်ချုပ်ရေးအတွင်းရှိ လွှတ်တော်များ၏ အခန်းကဏ္ဍများနှင့် တာဝန်ဝတ္တရားများအကြောင်း ထပ်မံသိရှိလိုပါက SSR အခြေခံအကြောင်းအရာလက်စွဲဖြစ်သည့် "လွှတ်တော်များ" ကို ကျေးဇူးပြု၍ ကြည့်ရှုပါ။

အမျိုးသားလုံခြုံရေး မူဝါဒတစ်ရပ်အား ရေးဆွဲပြီးကာ အတည်ပြုပြီးသည့်နောက် ယင်းအားအကောင်အထည်ဖော်ဆောင်ရွက် လိုအပ်ပါသည်။ အမျိုးသားလုံခြုံရေးမူဝါဒတစ်ရပ်သည် ယေဘုယျဆန်သည့် အဆင့်မြင့်စာရွက်စာတမ်းတစ်ခုဖြစ်ကာ ယင်း၏ ရည်မှန်းချက်ပန်းတိုင်များအား မည်ကဲ့သို့လက်တွေ့လုပ်ဆောင်ရမည်ဆိုသည့် လုပ်ဆောင်ရန်နည်းလမ်းများကို အသေးစိတ်ဖော်ပြထားခြင်းမရှိသည့်အတွက်ကြောင့် မူဝါဒကသတ်မှတ်ဖော်ပြထားသည့် ဦးစားပေးလုပ်ဆောင်စရာများနှင့် ချိန်းခြောက်မှုများအား ကိုင်တွယ်ဆောင်ရွက်ရန် လက်ရှိဆောင်ရွက်နိုင်မှုအစွမ်းကို အသေးစိတ်လေ့လာအကဲဖြတ်မှုများအား လက်တွေ့အကောင်အထည်ဖော်ဆောင်ရာတွင် လုပ်ဆောင်ရပါသည်။ ကဏ္ဍခွဲအား ဆောင်ရွက်လုပ်ကိုင်သူတိုင်းအတွက် မူဝါဒဆိုင်ရာသုံးသပ်မှုများသည် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းတွင် ပါဝင်ရသကဲ့သို့ ဥပဒေပြုရေးအပိုင်းမှ ကျယ်ပြန့်သည့်ဆန်းစစ်သုံးသပ်မှုများသည်လည်း အများအားဖြင့် လိုအပ်ပါသည်။ အမျိုးသားလုံခြုံရေးမူဝါဒအား အကောင်အထည်ဖော်ဆောင်ရွက်ခြင်းအား ကြီးကြပ်ထိန်းချုပ်ရန်၊ စောင့်ကြည့်ရန်နှင့် အကဲဖြတ်သုံးသပ်ရန် ပြန်လည်ဆန်းစစ်ရေးစနစ်တစ်ခုအား ထူထောင်ခြင်းသည် လိုအပ်ချက်ဟာကွက်များကို သိရှိဖော်ထုတ်နိုင်စေရန် အကူအညီဖြစ်စေပါသည်။

အမှန်တစ်ကယ် လုပ်ဆောင်နိုင်စွမ်းများအပေါ်မူတည်ကာနှင့် ခြိမ်းခြောက်မှုအန္တရာယ်များအား နောက်ဆုံးအကဲဖြတ်ချက်တို့အပေါ်မူတည်ကာ မူဝါဒ၏ လိုက်ဖက်ညီအရေးပါမှုကို စဉ်ဆက်မပြတ်လေ့လာဆန်းစစ်ရန် လိုအပ်ချက်တစ်ရပ်လည်းရှိပါသေးသည်။ အမျိုးသားလုံခြုံရေးအား ဆန်းစစ်မှုများသည် မူဝါဒလုပ်ငန်းစဉ်၏ သံသရာစက်ဝိုင်းအား ပြည့်မီစေရန် အထောက်အကူဖြစ်စေပြီး၊ ယင်းအားဖြင့် အသစ်သောအမျိုးသားလုံခြုံရေးမူဝါဒအား မူကြမ်းပြုစုရန် ဆုံးဖြတ်ချက်ချမှတ်ခြင်းအထိ ဖြစ်သွားနိုင်ပါသည်။ အချို့သောနိုင်ငံများတွင် ယင်းအလုပ်အား ထူထောင်ထားရှိပြီးဖြစ်သည့် အဖွဲ့အစည်းတစ်ရပ် ဥပမာအားဖြင့် အမျိုးသားလုံခြုံရေးကောင်စီကဲ့သို့အဖွဲ့အား ပတ်သက်တာဝန်ယူစေပါသည်။ - အချို့သောနိုင်ငံများတွင် ဌာနဆိုင်ရာ ဆန်းစစ်ရေးယာယီအဖွဲ့ သို့မဟုတ် သက်ဆိုင်သူများအများအပြားပါဝင်သည့် ကျွမ်းကျင်ပညာရှင်များကွန်ရက်တစ်ခု စသည်တို့၏ ပုံမှန်အစည်းအဝေးများအပေါ် အားထားမျှော်လင့်ပြီး - အချို့သောနိုင်ငံများတွင် ယင်းရည်ရွယ်ချက်အတွက် အမြဲတမ်းအဖွဲ့အစည်းများ ထူထောင်ထားကြပါသည်။ လွှတ်တော်များတွင်လည်း အမျိုးသားလုံခြုံရေးမူဝါဒအား အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့် လေးစားသမှုရှိစေရန်အလို့ငှာ ဝတ္တရားတစ်ခုရှိလေသည်။

အမျိုးသားလုံခြုံရေးမူဝါဒတစ်ရပ်အား ရေးဆွဲရာတွင် အဓိကစိန်ခေါ်မှုများကား အဘယ်နည်း?

သမားရိုးကျနှင့် သမားရိုးကျမဟုတ်သော ခြိမ်းခြောက်မှုများအား ချိန်ညှိခြင်း။ ခြောက်များစွာသော ခြိမ်းခြောက်မှုများကို အမျိုးသားလုံခြုံရေးမူဝါဒအတွင်း ထည့်သွင်းစဉ်းစားသင့်ရာ၊ ခြိမ်းခြောက်မှုများသည် အဘက်ဘက်နေရာတိုင်းမှထွက်ပေါ်လာနိုင်ကြောင်းနှင့် လူထုအတွင်းရှိ မတူညီသောအုပ်စုများသည် ခြိမ်းခြောက်မှုများအား ခြားနားစွာ ကြုံတွေ့နေရသည် ဆိုသည် အကြောင်းရင်းကို အသိအမှတ်ပြုခြင်းအားဖြစ်ဖြစ်ရာ၊ ဥပမာ ကျား-မ၊ လူမျိုး၊ ဘာသာ၊ လူမှုစီးပွားရေး အဆင့်အတန်း သို့မဟုတ် နေရာဒေသ စသည်တို့အပေါ်တွင် မူတည်နေကြောင်းဖြစ်ဖြစ်ပါသည်။ ဖြစ်လေ့ရှိသည့် ဥပမာများအနေဖြင့် နိုင်ငံအချင်းချင်းနှင့် နိုင်ငံတွင်းပဋိပက္ခ၊ အကြမ်းဖက်မှုနှင့် နိုင်ငံခြားကျော်မှုခင်း စသည်တို့ပါကြပြီး၊ ထို့ပြင် နိုင်ငံနှင့် လူ့အဖွဲ့အစည်းအား စီးပွားရေးအရနှင့် လူမှုရေးအရ ခြိမ်းခြောက်မှုများ၊ ဥပမာအားဖြင့် ကျား-မ အကြောင်းခံ သို့မဟုတ် လူမျိုးချင်းအကြောင်းခံ သို့မဟုတ် ဘာသာရေးအကြောင်းခံဖြစ်သည့် အကြမ်းဖက်အုံကြွမှု၊ ပြင်းထန်သည့်အဆင့်များရှိသည့် လက်နက်ကိုင် အကြမ်းဖက်ဆူပူမှု သို့မဟုတ် စီးပွားရေးအရ မတည်မငြိမ်ဖြစ်မှု တို့ဖြစ်ကြပါသည်။ ခြိမ်းခြောက်မှုအခြေအနေပတ်ဝန်းကျင်အား စဉ်ဆက်မပြတ် စောင့်ကြည့်သင့်ရာတွင် အမျိုးသားလုံခြုံရေးမူဝါဒအား အကောင်အထည်ဖော်ခြင်းအား သုံးသပ်အကဲဖြတ်ခြင်းအတွက် တာဝန်ရှိသည့် အမြဲတန်းအဖွဲ့တစ်ဖွဲ့အားဖြင့် ဖြစ်ပါသည်။

အမျိုးသားလုံခြုံရေးမူဝါဒအား ဖော်ဆောင်ခြင်းတွင် ပွင့်လင်းမှု နှင့် လျှို့ဝှက်အပ်မှုတို့ကို ဟန်ချက်ညီစေခြင်း အမျိုးသားလုံခြုံရေးမူဝါဒအား ချမှတ်ခြင်းတွင် နိုင်ငံအားအန္တရာယ်အတွင်းကျရောက်သွားစေနိုင်သည့် သတိပြုသိသိထားရမည့် သတင်းအချက်အလက်များပါဝင်သောကြောင့် မူကြမ်းပြုစုရေးဆွဲခြင်းလုပ်ငန်းစဉ်အတွင်း လျှို့ဝှက်အပ်မှုအချို့ ရှိရန်လိုအပ်နိုင်ပါသည်။ သို့ဖြစ်သော်လည်း အမျိုးသားလုံခြုံရေးမူဝါဒတစ်ရပ်၏ အဖွဲ့အစည်းအတွင်းအပြင် ယုံကြည်မှုတည်ဆောက်ရေးဆိုင်ရာ သက်ရောက်မှုသည် ပွင့်လင်းပြီး လူထုနှင့်ဆက်ဆံရေးပြုလုပ်ကာ ထင်သာမြင်သာရှိသည့် မူကြမ်းပြုစုရေးဆွဲခြင်းလုပ်ငန်းစဉ် စသည်တို့အပေါ်တွင် မူတည်နေပါသည်။ အချို့နိုင်ငံများသည် ယခုကဲ့သို့သောအရေးကိစ္စများအား ဟန်ချက်ထိန်းချုပ်မှုကြိုးပမ်းရာတွင် မပြတ်မသားသောအရေးအသားများ (အနက်ထွေပြောအောင် အသေအချာစီမံထားခြင်း) ကို အသုံးပြုကြသကဲ့သို့ သို့မဟုတ်ပါကလည်း ၎င်းတို့၏ အမျိုးသားလုံခြုံရေးမူဝါဒအား တရားဝင်လျှို့ဝှက်မှုကြမ်းတစ်ရပ်နှင့် ပြည်သူလူထုအားတင်ပြရန်တစ်စုံ နှစ်ခုအားရေးဆွဲခြင်းဖြစ်ဖြစ်ကာ၊ ယင်းကဲ့သို့သောဆောင်ရွက်ခြင်းနည်းလမ်းများသည် မူဝါဒအားရေးဆွဲမှုလုပ်ငန်းစဉ်နှင့် ထွက်ပေါ်လာသည့် မူဝါဒတို့၏ တရားဝင်နည်းလမ်းကျခြင်းနှင့် ယုံကြည်မှုဖြစ်တည်စေခြင်းအကျိုးဆက်များအပေါ် အားနည်းသေးသိမ်စေပါသည်။ အခြားရွေးချယ်စရာနည်းလမ်းတစ်ခုမှာ အမျိုးသားလုံခြုံရေးမူဝါဒအား ကျယ်ပြန့်စွာအားလုံးဖြင့်မိသည့် လုံခြုံရေးဆိုင်ရာရည်မှန်းချက်ပန်းတိုင်များနှင့် တန်းဖိုးများအဖြစ် ပြည်သူလူထုတို့ ဆွေးနွေးငြင်းခုံရာ အကြောင်းအရာတစ်ခုအနေဖြင့်ပြုလုပ်ပြီး၊ လက်တွေ့အကောင်အထည်ဖော်ဆောင်ရန် အသေးစိတ်အချက်များကို နောက်ဆက်တွဲနည်းနာဗျူဟာများအဖြစ်ထားကာ သို့မဟုတ် အခြားသော စီမံကိန်းစနစ်ယန္တရားများအဖြစ်ထားလိုက်သောအခါ လုပ်ငန်းလုပ်ဆောင်ခြင်းအတွက်ထားသော လျှို့ဝှက်ထိန်းချုပ်မှုသည် သင့်တော်မှုရှိမည်ဖြစ်သည်။

ပြန်လည်ဆန်းစစ်ခြင်းလုပ်ငန်းစဉ်အတွက် ကုန်ကျမှုနှင့် အကျိုးကျေးဇူးအား ဟန်ချက်ညီစေခြင်း အမျိုးသားလုံခြုံရေးမူဝါဒများသည် လူသားအရင်းအမြစ်နှင့် ငွေကြေးအရင်းအမြစ်များအတွက် ကုန်ကျမှုများပြီး၊ လုံခြုံရေးကဏ္ဍအတွက် နည်းဗျူဟာကျသော အပြောင်းအလဲများကို အများအားဖြင့်ဆောင်ရွက်စေရာ ယင်းက ရေတိုကာလတွင် အကောင်အထည်ဖော်ဆောင်ရန် အခက်အခဲများဖြစ်စေနိုင်ပါသည်။ အမျိုးသားလုံခြုံရေးမူဝါဒအား ကြိမ်ဖန်စုံစွာ ပြန်လည်ဆန်းစစ်မှုပြုခြင်းသည်လည်း အရင်းအမြစ်များနှင့် လုံခြုံရေးကဏ္ဍ၏ ထိရောက်မှုတို့ကို စိစစ်အောင်မြင်စေပါသည် - အထူးသဖြင့် နည်းစနစ်ဗျူဟာ အခြေအနေပတ်ဝန်းကျင်တွင် အပြောင်းအလဲများဖြစ်ခြင်း သို့မဟုတ် လက်ရှိလုံခြုံရေးမူဝါဒအနေဖြင့် အားနည်းနေသည့်ဟု ယူဆခံရသည့် အခါများတွင်ဖြစ်ပါသည်။ အမျိုးသားလုံခြုံရေးမူဝါဒအား ပြန်လည်ဆန်းစစ်မှုတစ်ရပ်အတွက် သင့်တော်မှုရှိသည့် အချိန်ကို ယုံယုံကြည်ကြည်သတ်မှတ်နိုင်သည့် အကောင်းဆုံးနည်းလမ်းမှာ အမျိုးသားလုံခြုံရေးမူဝါဒအား လက်တွေ့အကောင်အထည်ဖော်ခြင်းလုပ်ငန်းစဉ် အစဉ်မပြတ်သည့် စောင့်ကြည့်လေ့လာရေးစနစ်ကို ထည့်သွင်းမှုပြုရန်ဖြစ်ပါသည်။

ပြည်သူလူထုဆွေးနွေးချက်နှင့် ပညာရှင်ပိုင်းဆိုင်ရာ၏ ဖြည့်စွက်ဆွေးနွေးချက်များတို့အား လိုက်နက်ညီသင့်ခြင်းစေခြင်း ပြည်သူလူထုအတွင်းဆွေးနွေးခြင်းက အမျိုးသားလုံခြုံရေးမူဝါဒတစ်ရပ်၏ လူသိများသည့် တရားဝင်နည်းလမ်းကျမှုကို တိုးတက်စေပြီး၊ အမျိုးသားများ၊ အမျိုးသမီးများ၊ မိန်းကလေးငယ်များနှင့် ယောက်ျားကလေးများတို့၏ မတူကွဲပြားသည့် လုံခြုံရေးဆိုင်ရာလိုအပ်ချက်များကို ပိုမို၍ တုန့်ပြန်ဆောင်ရွက်နိုင်အောင် ပြုလုပ်ပေးပါသည်။ သို့ဖြစ်သော်လည်း ပြည်သူလူထု၏ အမြင်သဘောထားများကို လွတ်လပ်သော ပညာရှင်ဆိုင်ရာခွဲခြမ်းစိတ်ဖြာလေ့လာမှုအားဖြင့် အလိုက်သင့်ဖြည့်စွက်ရမည်ဖြစ်ကာ လုံခြုံရေးကဏ္ဍ၏အတွင်းမှသော်လည်းကောင်း ကျော်လွန်၍သော်လည်းကောင်းရရှိနိုင်မည့် နည်းပညာပိုင်းဆိုင်ရာစွမ်းရည်အတိုင်းအတာနှင့်လည်း အသင့်အတင့်ဖြစ်စေရမည်ဖြစ်ပါသည်။ လုံခြုံရေးဆိုင်ရာကိစ္စရပ်များအပေါ် ပြည်သူလူထု၏ ဆွေးနွေးချက်များသည် အငြင်းပွားစရာများဖြစ်လာပါက၊ နိုင်ငံရေးအဖွဲ့တစ်ခုခု သို့မဟုတ် အုပ်စုတစ်ခုခု၏ အကျိုးစီးပွားများက အခြေအနေအပေါ်တွင် မင်းမူနေသည့်ဟူ၍ယူမှတ်ချက်အားဖြင့် မူဝါဒအပေါ် အားလုံးသဘောတူညီမှုနှင့် မူဝါဒတရားနည်းလမ်းကျမှုတို့မှာ အားပျော့သွားစေမည်ဖြစ်သည့် အန္တရာယ်တစ်ခုရှိနေပါသည်။ မူကြမ်းပြုစုရေးဆွဲခြင်းလုပ်ငန်းစဉ်အတွင်း ပွင့်လင်းမြင်သာမှုရှိခြင်းနှင့် အားလုံးအဘက်ဘက်ဆက်သွယ်ဆောင်ရွက်ရေးနည်းစနစ်ဗျူဟာတစ်ရပ်တို့သည် ထိုကဲ့သို့သောအချင်းကိစ္စများကို သင့်မြတ်စေရန် အကူညီဖြစ်စေမည့် ဆွေးနွေးပွဲအတွက် ပတ်ဝန်းကျင်အနေအထားတစ်ရပ်နှင့် အားလုံးသဘောတူညီမှု တို့ကို အားပေးမွှေးမြူပျိုးထောင်ပေးနိုင်ပါသည်။

မူဝါဒအားရေးဆွဲခြင်းနှင့် အကောင်းအထည်ဖော်ဆောင်ရွက်မှုတို့ကို ချိန်ထိုးမှုပြုခြင်း - အမျိုးသားလုံခြုံရေးမူဝါဒသည် ယင်း၏အဓိပ္ပာယ်အတိုင်း ပန်းတိုင်သို့အရောက်သွားရန်လိုအပ်ပြီး အမျိုးသားလုံခြုံရေးအတွက် ကျယ်ပြန့်သော အနာဂတ်မျှော်မှန်းချက်တစ်ရပ်အား ချမှတ်ပေးရန်လိုအပ်မည်ဖြစ်ကာ၊ မူဝါဒသည် ယင်းအား ဆုံးခန်းတိုင်အောင် အကောင်အထည်ဖော်မှုရှိမှသာ အကျိုးထူးမည်ဖြစ်ပါသည်။ ဆိုလိုသည်မှာ မူကြမ်းပြုစုရေးဆွဲခြင်းလုပ်ငန်းစဉ်သည် လက်တွေ့အကောင်အထည်ဖော်မှုအားသေချာမှုရှိစေရန် အနာဂတ်အခွင့်အလမ်းများအပေါ် ထည့်သွင်းစဉ်းစားရမည်ဖြစ်ပါသည်။ ယင်းအတွက်လိုအပ်သည်မှာ မူဝါဒတွင်ချမှတ်ထားသည့် ကျယ်ပြန့်သည့် အနာဂတ်မျှော်မှန်းချက်အား လက်တွေ့လုပ်ဆောင်ရန် အမျိုးသားလုံခြုံရေး မဟာဗျူဟာတစ်ရပ် သို့မဟုတ် အမျိုးသားလုံခြုံရေး စီမံကိန်းတစ်ခုအား နောက်ဆက်တွဲအနေဖြင့် ဆက်လက်ဖြစ်ထွန်းအောင်ပြုလုပ်ရန် လိုအပ်ကြောင်းဖော်ပြသည့် စာစီသီကုံးမှုတစ်ရပ်ဖြစ်ပါသည်။ မူကြမ်းပြုစုရေးဆွဲခြင်းလုပ်ငန်းစဉ်သည် မူဝါဒအဖြစ်တွင် အသေးစိတ်အချက်အလက်မညီမျှမညီမျှ လိုအပ်လိမ့်မည်ကို ထည့်သွင်းစဉ်းစားမှုပြုသင့်ပြီး၊ မဟာဗျူဟာများနှင့် ကဏ္ဍခွဲတို့၏ စီမံချက်များကို ဖန်တီးတည်ဆောက်ခြင်းတို့မှတစ်ဆင့် လက်တွေ့လုပ်ငန်းအဖြစ်ပြုလုပ်ရန် ကြိုးပမ်းကြမည့်သူများအတွက် လုပ်ကိုင်နိုင်မည့်အတိုင်းအတာအား မည်မျှချိန်ထားပေးမည်ဆိုသည်တို့ကို ထည့်သွင်းစဉ်းစားသင့်ပါသည်။ တစ်ကယ့်လက်တွေ့တွင် မူဝါဒအားအကောင်အထည်ဖော်ဆောင်ရွက်မည့်သူများနှင့် ထိတွေ့ဆက်ဆံရန် ကြိုးပမ်းအားထုတ်မှုများသည်လည်း မူဝါဒအားရေးဆွဲခြင်းတွင် မရှိမဖြစ်လိုအပ်ပါသည်။

အမျိုးသားလုံခြုံရေးမူဝါဒများနှင့် SSR ကို မည်ကဲ့သို့ ချိတ်

ဆက်ထားသနည်း? အမျိုးသားလုံခြုံရေးမူဝါဒများသည် နိုင်ငံနှင့် လူသားတို့ လုံခြုံရေးအတွက် အမျိုးသားအဆင့်ဦးစားပေးလုပ်ဆောင်စရာများ၊ ယင်းဦးစားပေးကိစ္စများအား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် လိုအပ်သည့် စွမ်းရည်များ စသည်တို့ကိုသတ်မှတ်ပေးခြင်းဖြစ်ရာ၊ ဆိုလိုသည်မှာ အမျိုးသားလုံခြုံရေးမူဝါဒအား SSR နှင့်ချိတ်ဆက်ထားနိုင်ရာဝယ် မတူညီသည့် နည်းလမ်းနှစ်သွယ်ဖြင့်ဖြစ်ပါသည်။ -

- အမျိုးသားလုံခြုံရေးမူဝါဒတစ်ရပ်အား ပိုမိုကျယ်ပြန့်သည့် နိုင်ငံရေးလုပ်ငန်းစဉ်တစ်ခု၏ အစိတ်အပိုင်းအဖြစ် ရေးဆွဲပြုစုခြင်း သို့မဟုတ် ပြင်ဆင်မှုပြုခြင်းတို့ကို ပြုလုပ်သည့်အခြေအနေအခင်းအကျဉ်းတစ်ခုတွင် ယင်းမူဝါဒအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုမရှိဘဲ ရည်မှန်းချက်ပန်းတိုင်များပေါက်မြောက်အောင်မြင်ခြင်းရှိရန် SSR အားလိုအပ်ကောင်းလိုအပ်နိုင်ပါသည်။
- ဥပမာ အကျပ်အတည်းမှ ပေါ်ထွက်လာသော သို့မဟုတ် နိုင်ငံရေးစနစ်သစ်သို့ ကူးပြောင်းဆဲ နိုင်ငံတစ်နိုင်ငံ စသည့် SSR အား အမျိုးသားအဆင့် ဦးစားပေးတစ်ရပ်အဖြစ် သတ်မှတ်မှုပြုပြီးသည့် အခင်းအကျဉ်းတစ်ခုတွင်ဖြစ်ပြီး၊ နိုင်ငံနှင့် လူသားတို့လုံခြုံရေးအတွက် ပြုပြင်ပြောင်းလဲရေးအား လမ်းညွှန်ပြသပေးနိုင်သည့် ဘက်စုံခြုံငုံသော အနာဂတ်မျှော်မှန်းချက်တစ်ရပ်အား ဖော်ထုတ်မွေးဖွားစေနိုင်ရန်အလို့ငှာ အသစ်သော အမျိုးသားလုံခြုံရေးမူဝါဒတစ်ရပ်အား လိုအပ်လေ့ရှိပါသည်။

SSR သည် လုံခြုံရေးကဏ္ဍ၏ တစ်ကြိမ်လျှင် အစိတ်အပိုင်းတစ်ခုကိုသာ အလေးပေးထားခြင်း ဖြစ်သည်တိုင် ကိစ္စအားလုံးနှင့် ဆက်နွှယ်နေနိုင်ရာတွင်လည်း နိုင်ငံနှင့် လူသားတို့အတွက် လုံခြုံရေးဆောင်ရွက်ပေးခြင်းအတွက် အခြေခံမူများ၊ တန်းဖိုးများနှင့် ရည်မှန်းချက်ပန်းတိုင်များအား ဖော်ဆောင်နိုင်မည့် အားလုံးလွှမ်းမိုးသည့် မူဘောင်တစ်ရပ်ရှိမှသာ ယင်းကဲ့သို့ဖြစ်နိုင်ခြေရှိပါသည်။ SSR သည် အခြားသော အမျိုးသားလုံခြုံရေး မဟာဗျူဟာများ၊ ဦးစားပေးကိစ္စများတို့နှင့် ကင်းကွာ၍ သီးသန့်တစ်ခုတည်းဆိုလျှင်ထိရောက်မှုမရှိနိုင်ပါ။ ထို့အတွက်ကြောင့် အမျိုးသားလုံခြုံရေးလိုအပ်ချက်များကို အကဲဖြတ်သုံးသပ်မှုအပေါ် အခြေတည်သည့် ကောင်းစွာရေးဆွဲချမှတ်ထားသည့် အမျိုးသားလုံခြုံရေးမူဝါဒသည် SSR အတွက် အလွန်အရေးပါသည့် မူဝါဒကိရိယာ တစ်ခုဖြစ်ပါသည်။

SSR နှင့် ပတ်သက်၍ ထပ်ဆင့်သိရှိလိုပါက SSR အခြေခံအကြောင်းအရာလက်စွဲဖြစ်သည့် “လုံခြုံရေးကဏ္ဍအား ပြုပြင်ပြောင်းလဲရေး” အား ကျေးဇူးပြု၍ ကြည့်ရှုပါ။

Further resources

For further details on the national security policy-making process:

- UN SSR Taskforce
United Nations Support to National Security Policy- and Strategy-Making Processes
in Security Sector Reform Integrated Technical Guidance Notes (United Nations, 2012, pp. 117–146).
- Bård Knudsen
Developing a National Security Policy/Strategy: A Roadmap
S + F: Sicherheit und Frieden/Security and Peace 3, 2012, pp. 135–140.
- Peter Albrecht and Karen Barnes
Tool 8: National Security Policy-Making and Gender
in Gender and Security Sector Reform Toolkit, Megan Bastick and Kristin Valasek (eds) (Geneva: DCAF, OSCE/ODIHR, UN-INSTRAW, 2008).
- International Working Group on National Security
The Policy Process
Global Policy Brief 3, 2011.

For examples of international legal instruments relevant to gender equality and national security policy-making:

- United Nations General Assembly
Convention on the Elimination of All Forms of Discrimination Against Women (CEDAW)
18 December 1979 (United Nations, Treaty Series, vol. 1249, p. 13).
- United Nations
Beijing Declaration and Platform for Action
adopted at the Fourth World Conference on Women
27 October 1995.
- United Nations Security Council
Security Council Resolution 1325 (2000) (on Women, Peace and Security)
31 October 2000, S/RES/1325 (2000).

More DCAF SSR resources

- DCAF publishes a wide variety of tools, handbooks and guidance on all aspects of SSR and good SSG, available free-for-download at **www.dcaf.ch**. Many resources are also available in languages other than English.
- The DCAF-ISSAT Community of Practice website makes available a range of online learning resources for SSR practitioners at **<http://issat.dcaf.ch>**

The **Geneva Centre for the Democratic Control of Armed Forces (DCAF)** is an international foundation whose mission is to assist the international community in pursuing good governance and reform of the security sector. DCAF develops and promotes norms and standards, conducts tailored policy research, identifies good practices and recommendations to promote democratic security sector governance, and provides in-country advisory support and practical assistance programmes.

DCAF wishes to thank

Petra Gurtner for production and design; Cherry Ekins for copy editing in English; Lynda Chenaf for copy editing in French; Linda Machata for translation into French; and Fernando Colaço for app development.

Series editor

Fairlie Chappuis

To cite this publication

Geneva Centre for the Democratic Control of Armed Forces, "National Security Policies", SSR Backgrounder Series (Geneva: DCAF, 2015).

© DCAF. SSR Backgrounders are available free of charge from www.dcaf.ch. Users may copy and distribute this material provided that DCAF is



DCAF

a centre for security,
development and
the rule of law

Geneva Centre for the Democratic
Control of Armed Forces (DCAF)
P. O. Box 1360
CH-1211
Geneva 1
Switzerland

Read the SSR Backgrounders online or
download the free SSR Backgrounders
app for smartphones and tablets at
www.ssrbackgrounders.org